

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များ

ပို့ကုန်တင်ပို့သည့်ကုမ္ပဏီအချို့သည် ပို့ကုန်ဆိုင်ရာ နောက်ဆုံးအချက်အလက်များ (Update Information) ကို မသိရှိခြင်း၊ ပို့ကုန်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ Agent များနှင့် ကုမ္ပဏီ၏ ဝန်ထမ်းအချို့ကို အလုံးစုံလွှဲအပ်ထားသဖြင့် မိမိကုမ္ပဏီအမည်ခံ၍ အခြားကုမ္ပဏီက ပို့ကုန်တင်ပို့ ထားခြင်း၊ ပို့ကုန်ရငွေသည် ဘဏ်သို့ဝင်ရောက်ပြီးဖြစ်သော်လည်း ဘဏ်နှင့်စာရင်းရှင်းရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းမရှိ၍ သတ်မှတ်ကာလအတွင်း ပို့ကုန်ဝင်ရောက်ရန် ကျန်ရှိ သောစာရင်းတွင် ပါရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များသည် အရေးယူခံရခြင်း နှင့် အမည်မည်းစာရင်းထည့်သွင်းခံရခြင်းကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိသောကြောင့် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ အောက်ပါအချက်အလက်များအား သိရှိလိုက် နာရန် လိုအပ်ပါသည်-

- (က) ပို့ကုန်တင်ပို့သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Trade Net 2.0 မှတစ်ဆင့် ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်ပါသည်။ အဆိုပါ ပို့ကုန် လိုင်စင်ရရှိပြီးပါက ပြည်ပကုန်ဝယ်သူနှင့် Sales Contract ချုပ်ဆိုမည်ဖြစ်သဖြင့် Sales Contract ချုပ်ဆိုပြီးပါက ဆိပ်ကမ်းမှ ကုန်ပစ္စည်းတင်ပို့သည့်အချိန်တွင် ပို့ကုန်လိုင်စင်၊ ကုန်ပစ္စည်း၊ Sales Contract ပါဈေးနှုန်း စသည်တို့အား စိစစ်ပြီး မှသာ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေညာလွှာ (Export Declaration-ED) ကို ထုတ်ပေးမည်ဖြစ်ပါသည်။
- (ခ) အကောက်ခွန်ဦးစီးဌာနမှ ED ထုတ်ပေးပြီးသည့်နောက် သင်္ဘောတင်သည့်အချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သက်ဆိုင်သည့်စာရွက်စာတမ်းများအား စိစစ်ပြီး သင်္ဘောတင်အထောက်အထား Bill of Lading (B/L) ကို ထုတ်ပေးမည်ဖြစ်ပါသည်။ Bill of Lading (B/L) ထုတ်ပေးပြီးသည့်နောက် Sales Contract အရ ပြည်ပမှ ငွေကြို လွှဲပေးခြင်းများရှိနိုင်ပြီး အဆိုပါ Sales Contract ပါပမာဏအတိုင်း အမှန်တကယ် ED ထွက်ရှိ၍ ကုန်ပစ္စည်းတင်ပို့ရမည်ဖြစ်ပါသည်။
- (ဂ) ပို့ကုန်တင်ပို့သူသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) ပုဒ်မ ၃၈-ခ၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့အရ “အာရှနိုင်ငံများသို့

တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံများမှ အပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်” ဟု ပြဋ္ဌာန်းထားပါသည်။ ပြန်လည်ဝင်ရောက်ခြင်းမရှိပါက FEML ပုဒ်မ ၄၂-က အရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပို သည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ် ပါသည်။

- (ဃ) ပို့ကုန်တင်ပို့ပြီး အကောက်ခွန်ဦးစီးဌာနမှ ED နံပါတ်ထွက်သည့်နေ့မှစ၍ အာရှနိုင်ငံ များသို့ တင်ပို့ပါက ပို့ကုန်ရငွေသည် ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံများသို့ တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိ ကို ဗဟိုဘဏ်၏ Foreign Exchange Management System (FEMS) ဖြင့် အကောက်ခွန် ဦးစီးဌာန၏ MACCS System မှပေးပို့သော ED များအား စိစစ်ဆောင်ရွက်လျက်ရှိပါ သည်။
- (င) ဗဟိုဘဏ်သည် ပို့ကုန်တင်ပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီစာရင်းနှင့် ED List များအား FEMS စနစ်တွင် စိစစ် တွေ့ရှိချက်အရ ဘဏ်အလိုက် စာရင်းပြုစုပြီး AD လိုင်စင်ရဘဏ်များသို့ ပေးပို့ပါသည်။ AD လိုင်စင်ရဘဏ်များမှ သက်ဆိုင်ရာ Exporter ကုမ္ပဏီများနှင့် ဆက်သွယ်၍ စာရင်းရှင်းလင်းခြင်းကို နောက်ဆုံးရက်သတ်မှတ်ပြီး ဆောင်ရွက်ပါသည်။
- (စ) သတ်မှတ်ပေးသည့် နောက်ဆုံးရက်အထိ စာရင်းရှင်းလင်းခြင်းမရှိသောကုမ္ပဏီများ စာရင်းအား ပြုစုပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေး အတွက် အဆိုပါကုမ္ပဏီများထံ နှိုးဆော်အကြောင်းကြားခြင်းနှင့် လိုက်နာမှုမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ် ယာယီပိတ်သိမ်းခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ရငွေနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများသို့ အကြောင်းကြားပါသည်။

- (ဆ) ပို့ကုန်ရငွေနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များပါဝင်သည့် Action Task Force အဖွဲ့များက ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သတ်မှတ်ကာလ အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်ကုမ္ပဏီများအား ဆက်သွယ်ခေါ်ယူ၍ AD လိုင်စင်ရဘဏ်များနှင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေးကို တွန်းအားပေးဆောင်ရွက်ပါသည်။ ကုမ္ပဏီများနှင့် Action Task Force အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိသူများနှင့် ခံဝန်ကတိရေးထိုးထားသည့်ကာလအတွင်း စာရင်းရှင်းလင်းခြင်းမရှိသူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်းကို ဆောင်ရွက်ပါသည်။
- (ဇ) ဆက်လက်၍ ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများ၊ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်သော်လည်း ဘဏ်၌ စာရင်းရှင်းလင်းခြင်းမရှိသဖြင့် FEMS တွင် စာရင်းလက်ကျန်ပေါ်ပေါက်နေသောကုမ္ပဏီများ၊ ဆက်သွယ်စာရင်းရှင်းလင်း၍မရသည့်ကုမ္ပဏီများအား အရေးယူနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာရင်းပေးပို့ပါသည်။
- (ဈ) သတ်မှတ်ထားသော နောက်ဆုံးကာလအထိ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းခြင်းမရှိသည့်ကုမ္ပဏီများနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းထည့်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်ပါသည်။
- (ည) အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းခဲ့သည့် ကုန်ပစ္စည်းများသည် အရည်အသွေးမပြည့်မီခြင်း၊ ပျက်စီးသဖြင့် ပြန်လည်ပြင်ဆင်ရန်လိုအပ်ခြင်းတို့ကြောင့် ဝယ်ယူခဲ့သည့်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း၊ ပစ္စည်းမှားယွင်းရောက်ရှိလာခြင်း စသည်တို့ကြောင့် တင်သွင်းခဲ့သည့်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း၊ သင်္ဘောမတင်ဖြစ်သည့် ပို့ကုန်တန်ချိန်၏တန်ဖိုး၊ ကုန်ဝယ်ယူထံမရောက်မီ ပျက်စီးသွားသည့် ကုန်ပမာဏတန်ဖိုးများအတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်မလိုသည့် အကြောင်းအရာများကို ကုမ္ပဏီများမှ အထောက်အထားများနှင့်အတူ ဗဟိုဘဏ်သို့ အချိန်မီ တင်ပြရမည်ဖြစ်ပါသည်။ ကုမ္ပဏီမှ သက်ဆိုင်ရာအထောက်အထားများနှင့်အတူ တင်ပြ

မှသာ ဗဟိုဘဏ်မှ လိုအပ်သည့်စိစစ်မှုများ ပြုလုပ်၍ မှန်ကန်ပါက ပို့ကုန်ရငွေစာရင်းမှ ပယ်ဖျက်ပေးနိုင်မည်ဖြစ်ပါသည်။

- (င) ကုမ္ပဏီအား အမည်မည်းစာရင်းထည့်သွင်းခံရလျှင် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့ဝင်များ၏ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ ကန့်သတ်ခံရခြင်း၊ မြန်မာပြည် အဝင်/အထွက်ပိတ်ပင်တားဆီးခံရခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ကို လျော့ကျစေခြင်း၊ နိုင်ငံတော်နှင့်ဆက်စပ်နေသည့်လုပ်ငန်းများအတွက် လုပ်ကိုင်ခွင့် ဆုံးရှုံးခြင်း စသည့် စီးပွားရေးဆိုင်ရာအခက်အခဲများ ဖြစ်ပေါ်နိုင်ပါသည်။ တရားစွဲဆို မှုများ ကြုံတွေ့ရခြင်း၊ ပြည်သူများ၏ ယုံကြည်မှုကျဆင်းခြင်း စသည့် ဥပဒေရေးရာ နှင့် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုများလည်း ရှိနိုင်ပါသည်။ ကုမ္ပဏီ၏ ဈေးကွက် တန်ဖိုးထိခိုက်ခြင်း၊ ကုမ္ပဏီ၏အနာဂတ် ရေရှည်အခက်အခဲများကြုံလာပြီး ဝန်ထမ်း များ၏ ယုံကြည်မှုကို ပျက်ပြားစေခြင်းတို့ကို တွေ့ကြုံရနိုင်ပါသည်။
- (၅) အမည်မည်းစာရင်းထည့်သွင်းခံရခြင်းအား ပယ်ဖျက်လိုပါက ကုမ္ပဏီသည် အမည်မည်း စာရင်းထည့်သွင်းခံရသည့်ကာလရှိ ပို့ကုန်ရငွေပေးသွင်းရန် ကျန်နေသောစာရင်း ပေါ်နေသည့် ပို့ကုန်ပမာဏအပြင် နောက်ဆုံးပို့ကုန်တင်ပို့ခဲ့သည့်ကာလရှိ သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရမည့် ပို့ကုန်ပမာဏအားလုံးကို သက်ဆိုင်ရာဘဏ်သို့ ဝင်ရောက်ရမည်ဖြစ်ပြီး စာရင်းရှင်းလင်းသည်အထိ လုပ်ငန်း စဉ်များ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးကြောင်း ဘဏ်၏ထောက်ခံချက်နှင့် ဗဟိုဘဏ်သို့ လျှောက်ထားရမည်ဖြစ်ပါသည်။
- (၆) ဗဟိုဘဏ်သည် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ DICA သို့လျှောက်ထားသည့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များသည် အခြားကုမ္ပဏီများ၌ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်ပေးပါရန် အကြောင်းကြားခြင်း၊ DICA ၏ စိစစ်ပြန်ကြားချက်အရ ကုမ္ပဏီ၏ဒါရိုက်တာအဖြစ်ပါဝင်သည့် အခြားကုမ္ပဏီ များသည်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ တရားစွဲခံရသည့်ကုမ္ပဏီဖြစ်ပါက တရားရုံးမှချမှတ်သော ဒဏ်ကြေးတို့ကို ပေးဆောင် ခြင်း ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ဆောင်ရွက်ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်

ကျန်ရှိခြင်းမရှိလျှင် ပြည်ထဲရေးဝန်ကြီးဌာနသို့ အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးရန် အသိပေးအကြောင်းကြားစာ ပေးပို့ပါသည်။ အခြားဆက်စပ်ဌာနများကလည်း ယင်း ဌာနများ၏ လုပ်ထုံးလုပ်နည်းအရ အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းတို့ကို ဆောင် ရွက်ပါသည်။

- (ဃ) သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများ အား ဘဏ်များက ဆက်သွယ်ရှင်းလင်းစေခြင်း၊ ပို့ကုန်ရငွေနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် တွန်းအားပေး ဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှ အမည်မည်း စာရင်းထည့်သွင်းခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။
- (ဏ) ပို့ကုန်ရငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာ AD လိုင်စင်ဘဏ်မှ မိမိကုမ္ပဏီသို့ အကြောင်းကြားလာပါက မည်သည့် ED အတွက်ဝင်ရောက်သည့် ပို့ကုန်ရငွေ ဖြစ်ကြောင်း မိမိကုမ္ပဏီမှ သက်ဆိုင်ရာဘဏ်သို့ ပြန်လည်၍ အကြောင်းကြားမှ သာလျှင် ဘဏ်မှ ED စာရင်းချေမည်ဖြစ်ပြီး အဆိုပါ ED အတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုမ္ပဏီများအနေဖြင့် သက်ဆိုင် ရာဘဏ်သို့ ပို့ကုန်ရငွေဝင်ရောက်သည့်အချိန်တွင် ဘဏ်သို့ဝင်ရောက်လာသည့်ငွေ သည် မည်သည့် ED အတွက်ဖြစ်ကြောင်းနှင့် အထောက်အထားများဖြစ်သည့် ED ၊ Sale Contract ၊ Invoice၊ B/L စသည်တို့နှင့်အတူဘဏ်သို့ အမြန်ဆုံးသွားရောက် စာရင်းရှင်းလင်းရန် လိုအပ်ပါသည်။
- (တ) သက်ဆိုင်ရာဘဏ်သို့ စာရင်းရှင်းလင်းရာတွင် ငွေပမာဏအပါအဝင် ED ၊ Sale Contract ၊ Invoice၊ B/L စသည်တို့ ကိုက်ညီမှုမရှိပါက ပို့ကုန်ရငွေ ပြန်လည်ဝင် ရောက်ရန် ကျန်ရှိသည့်စာရင်းတွင် ရှိနေမည်ဖြစ်ပါသည်။ သို့ပါ၍ ကုမ္ပဏီများ အနေဖြင့် ငွေသွင်းပြီးပါက ပို့ကုန်ရငွေပေးသွင်းပြီးပြီဟူ၍ အလွယ်တကူမှတ်ယူ ၍မရပါ။ ပို့ကုန်ရငွေဝင်ရောက်သည့်အချိန်တွင် သက်ဆိုင်ရာအထောက်အထား များနှင့် ဘဏ်၌ အမြန်ဆုံးစာရင်းရှင်းလင်းရန်လိုအပ်ပြီး ဘဏ်နှင့်စာရင်းရှင်းလင်း သည့်အချိန်တွင် အထောက်အထားများ ပြည့်စုံမှန်ကန်ရန် လိုအပ်ပါသည်။

- (ထ) ED ပါ ပို့ကုန်ဆိုင်ရာအချက်အလက်များနှင့် ပို့ကုန်ရငွေဝင်ရောက်လာသည့်အချက်အလက်များသည် ကွဲလွဲနေပါက ပြင်ဆင်ခွင့်ပြုနိုင်ရန်နှင့် ကွဲလွဲမှုအား ခွင့်ပြုပေးနိုင်ပါရန် ကုမ္ပဏီက ဘဏ်မှတစ်ဆင့် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါသည်။
- (ဒ) အကောက်ခွန်ဦးစီးဌာနမှ ၎င်း၏ MACCS စနစ်မှ ED များရရှိလာသည့်အခါ ED တွင် ဖော်ပြထားသော သက်ဆိုင်ရာဘဏ်အလိုက် ED စာရင်းများ ဘဏ်များသို့ ရောက်ရှိနေမည်ဖြစ်ပါသည်။ အချို့ ED များတွင် ဘဏ်အမည်ဖော်ပြခြင်းမရှိသည့်အခါ ပထမဦးဆုံးအနေဖြင့် ငွေဝင်ရောက်သည့် ဘဏ်တွင်သာ ED စာရင်းရှင်းလင်းခြင်းအား ဆောင်ရွက်ပေးနေပါသည်။ သို့ဖြစ်ပါ၍ ED တွင် ဘဏ်အမည်အား မဖြစ်မနေ ဖော်ပြပေးရန် လိုအပ်ပါသည်။
- (ဓ) ED တွင်ဖော်ပြသည့် ဘဏ်နှင့် မိမိငွေဝင်ရောက်လိုသည့်ဘဏ် မတူညီပါက သက်ဆိုင်ရာဘဏ်များတွင် Bank Name Change သည့်လုပ်ငန်းစဉ်အား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Bank Name Change သည့်လုပ်ငန်းစဉ်အား အလုပ်လုပ်ရက်တစ်ရက်အတွင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
- (န) သို့ဖြစ်ပါ၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလဖြစ်သည့် အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့လျှင် ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံများသို့ တင်ပို့လျှင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး မည်သည့် ED အတွက် ပို့ကုန်ရငွေဖြစ်ကြောင်း ဘဏ်များသို့ သွားရောက်၍ အမြန်ဆုံး စာရင်းရှင်းလင်းရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်